




၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိနှင့်
၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်
အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်
အစီရင်ခံစာ

နေရာ၊

နေပြည်တော်

ရက်စွဲ၊


၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၅ ရက်

ဥပယျာဇဉ်

၁။ မြန်မာနိုင်ငံ၏ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ် ပိုမိုခိုင်မာအားကောင်းလာစေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် ၅-၁-၂၀၁၆ ရက်နေ့တွင် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ဥပဒေ၏ ပုဒ်မ (၃၇) အရ အစိုးရကြွေးမြီ စီမံခန့်ခွဲမှုဆောင်ရွက်ချက်များ၊ အစိုးရ၏အာမခံချက်များနှင့် အစိုးရမှငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်းများ ပါဝင်သည့် အစိုးရ၏ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့တင်ပြလျက်ရှိပြီး အများပြည်သူသိရှိ လေ့လာနိုင်ရန် အလို့ငှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင်လည်း ထုတ်ပြန်လျက်ရှိပါသည်။

၂။ အစိုးရ၏ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ လက်ရှိပြည်ပ ကြွေးမြီအခြေအနေကို ချေးငွေပေးအပ်သည့် ပြည်ပနိုင်ငံ/ အဖွဲ့အစည်းအလိုက်လည်းကောင်း၊ ချေးငွေရယူသုံးစွဲသည့်ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက်လည်းကောင်း၊ ပြည်တွင်းကြွေးမြီ အခြေအနေကို အစိုးရငွေချေးသက်သေခံလက်မှတ်များ၏ သက်တမ်းအလိုက် ရောင်းချမှုများကို လည်းကောင်း ပြည့်စုံစွာဖော်ပြထားသည့်အပြင် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့် အညီ ကြွေးမြီစီမံခန့်ခွဲမှုဆိုင်ရာဆောင်ရွက်ချက်များနှင့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးတိုးတက်စေ ရေး အားပေးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြထားပါသည်။

၃။ မြန်မာနိုင်ငံ၏ ကြွေးမြီစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ကြွေးမြီအခြေအနေတို့အား ပွင့်လင်း မြင်သာမှုရှိစွာ အများပြည်သူလေ့လာသိရှိနိုင်စေရန်အတွက် “အစိုးရ၏ကြွေးမြီဆိုင်ရာနှစ်ပတ် လည်အစီရင်ခံစာ” အား နှစ်စဉ်ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။



(စိုးဝင်း)

ပြည်ထောင်စုဝန်ကြီး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၁ - ၂
၂။	အစိုးရကြွေးမြီအခြေအနေ	၂
၃။	ပြည်ပကြွေးမြီအခြေအနေ	၃
-	၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေ	၃ - ၈
	(က) ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်ပကြွေးမြီအခြေအနေ	၃ - ၅
	(ခ) မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေ	၆ - ၇
	(ဂ) ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေ	၇ - ၈
-	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ	၉ - ၁၀
	(က) မြီရှင်နိုင်ငံ/အဖွဲ့အစည်းအလိုက်ချေးငွေစာချုပ်ချုပ်ဆိုမှု	၉
	(ခ) ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု	၉ - ၁၀
-	၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ	၁၀ - ၁၃
	(က) မြီရှင်နိုင်ငံ/အဖွဲ့အစည်းအလိုက်ချေးငွေစာချုပ်ချုပ်ဆိုမှု	၁၀ - ၁၁
	(ခ) ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု	၁၁ - ၁၃
-	၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ကဏ္ဍအလိုက် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ	၁၃
-	၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ	၁၃ - ၁၆
-	၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ	၁၆ - ၁၈
-	ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပကြွေးမြီအခြေအနေ	၁၉ - ၂၁

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၄။	ပြည်တွင်းကြွေးမြီအခြေအနေ	၂၂
-	ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်တွင်းကြွေးမြီအခြေအနေ	၂၂
-	၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေ	၂၂
-	ပြည်တွင်းကြွေးမြီဆိုင်ရာဆောင်ရွက်ချက်များ	၂၂ - ၂၃
-	ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေဖြည့်ဆည်းမှု	၂၃ - ၂၅
-	ပြည်တွင်းချေးငွေများအပေါ် နိုင်ငံတော်ကကျခံရသည့်အတိုးစရိတ်	၂၅ - ၂၇
-	ဘဏ္ဍာရေးနှစ်အလိုက် ပြည်တွင်းကြွေးမြီအခြေအနေ	၂၈
၅။	အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း	၂၈
၆။	အစိုးရ၏အာမခံချက်	၂၉
၇။	သုံးသပ်ချက်	၂၉ - ၃၀
၈။	နိဂုံး	၃၀ - ၃၁

အတိုကောက်အသုံးအနှုန်းများ

ADB	-	Asian Development Bank (အာရှဖွံ့ဖြိုးရေးဘဏ်)
AIF	-	Asean Infrastructure Fund (အာဆီယံအခြေခံအဆောက်အအုံဆိုင်ရာရန်ပုံငွေ)
AFD	-	Agence Francaise De Developpement (ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
IDA	-	International Development Association (အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
JICA	-	Japan International Cooperation Agency (ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)
KfW	-	Kreditanstalt Fur Wiederaufbau, Frankfurt (ဂျာမနီဖွံ့ဖြိုးရေးဘဏ်)
IFAD	-	International Fund for Agricultural Development (အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့)
OPEC	-	Organization of Petroleum Exporting Countries (ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့)
KEDCF	-	Korea Economic Development Cooperation Fund (ကိုရီးယားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ)

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်

အစိုးရ၏ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ

နိဒါန်း

၁။ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၇ အရ အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာကို နှစ်စဉ်ပြုစု၍ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်မှစ၍ ဧပြီလမှ မတ်လအစား အောက်တိုဘာလမှ စက်တင်ဘာလသို့ ပြောင်းလဲခဲ့သဖြင့် ဤအစီရင်ခံစာတွင် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တို့အတွက် ပြုစုတင်ပြခြင်းဖြစ်ပါသည်။

၂။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ အစိုးရ၏ ဘဏ္ဍာငွေဖြည့်ဆည်းမှုလိုအပ်ချက်များနှင့် ၎င်းတို့၏ကာလတို၊ ကာလရှည်ပေးရန် တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန်နှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များနှင့်စပ်လျဉ်းသော ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန်ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်မှ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်ထားရှိပြီး ၎င်း၏အဓိကရည်ရွယ်ချက်များမှာ-

(က) ကြွေးမြီခံနိုင်ရည်ရှိမှုအဆင့်ကို ထိန်းသိမ်းထားရှိရန်၊

(ခ) ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင်ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီအနေအထားကို အကဲဖြတ်ရန်၊

(ဂ) အစိုးရငွေချေးသက်သေခံလက်မှတ်များနှင့်စပ်လျဉ်းသည့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်တို့ဖြစ်ပါသည်။

၃။ ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာအရ ပြည်တွင်း၊ ပြည်ပမှချေးငွေများရယူရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည့် စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကြွေးမြီဝန်ထုပ်ဝန်ပိုး၊ ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။ ဤအစီရင်ခံစာတွင် အောက်ပါအပိုင်း (၄) ပိုင်း ပါဝင်ပါသည်-

အပိုင်း (က) အစိုးရကြွေးမြီအခြေအနေ

အပိုင်း (ခ) ပြည်ပကြွေးမြီအခြေအနေ

အပိုင်း (ဂ) ပြည်တွင်းကြွေးမြီအခြေအနေ

အပိုင်း (ဃ) အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း



အပိုင်း (က)

အစိုးရကြွေးမြီအခြေအနေ

အစိုးရကြွေးမြီအခြေအနေ

၅။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ရှိ အစိုးရကြွေးမြီလက်ကျန်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- | | | |
|-----------------------|---|--|
| (က) ပြည်ပကြွေးမြီ | - | ကျပ် ၁၅,၅၀၆ ဘီလီယံ (ဂျီဒီပီ၏ ၁၄.၇၃%)။ |
| (ခ) ပြည်တွင်းကြွေးမြီ | - | ကျပ် ၂၅,၂၄၄ ဘီလီယံ (ဂျီဒီပီ၏ ၂၃.၉၈%)။ |
| (ဂ) အစိုးရကြွေးမြီ | - | ကျပ် ၄၀,၇၅၀ ဘီလီယံ (ဂျီဒီပီ၏ ၃၈.၇၁%)။ |



၆။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း စီမံကိန်း (၁၀) ခုအတွက် ချေးငွေစာချုပ်ချုပ်ဆိုခဲ့ပြီး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ချေးငွေစီမံကိန်း (၅) ခုနှင့် နှစ်နိုင်ငံအစိုးရကြားချေးငွေ စီမံကိန်း (၅) ခုတို့ကိုရယူခဲ့ပါသည်။ ချေးငွေအမျိုးအစားမှာ သက်သာသောချေးငွေအမျိုးအစားဖြစ်ပါသည်။

၇။ ပြည်တွင်းမှ ကြွေးမြီအသားတင်ဖြည့်ဆည်းမှုသည် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်းတွင် ကျပ် ၁,၅၆၃.၂ ဘီလီယံနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ကျပ် ၂,၉၅၅.၇၄၀ ဘီလီယံရှိပါသည်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ရယူခြင်းမှာ ကျပ် ၈၀၉.၆၆၈ ဘီလီယံဖြစ်သဖြင့် စုစုပေါင်းအသားတင်ဖြည့်ဆည်းမှု၏ ၂၇% ခန့်ရှိပါသည်။

အပိုင်း (ခ)

ပြည်ပကြွေးမြီအခြေအနေ

၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေ

(က) ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်ပကြွေးမြီများ

၈။ ကာလအပိုင်းအခြားအလိုက် ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	အကြောင်းအရာ	စာချုပ်တန်ဖိုး	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
၁။	၁၉၈၈ ခုနှစ်မတိုင်မီကာလ	၅,၄၆၆.၈၀၈	၅,၂၆၂.၇၈၉	၁,၀၁၃.၀၇၈	၄,၂၀၃.၇၁၀
၂။	၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ ကာလ	၃,၇၁၈.၆၀၈	၃,၄၀၄.၂၇၉	၁,၂၇၇.၈၉၇	၂,၁၂၆.၃၈၂
၃။	၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကာလ	၆,၄၇၉.၂၅၆	၃,၆၁၁.၈၀၂	၄၀၆.၂၈၂	၃,၂၀၅.၅၂၀
၄။	၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ အထိ ကာလ	၄,၃၄၆.၁၅၄	၄၂၂.၂၅၉	-	၄,၂၂၃.၈၉၅
	စုစုပေါင်း	၂၀,၀၁၀.၈၂၆	၁၂,၇၀၁.၁၂၉	၂,၆၉၇.၂၇၇	၁၀,၀၀၃.၈၇၂


မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၉။ နိုင်ငံ/ အဖွဲ့အစည်းအလိုက် အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


၁၉၈၈ ခုနှစ်မတိုင်မီကာလရယူခဲ့သော ပြည်ပချေးငွေများအပေါ် ပေးဆပ်ရန်ကျန်ငွေတွင် ဂျပန်နိုင်ငံ၊




JICA ချေးငွေမှာ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက ဒုတိယအများဆုံးနှင့် ကမ္ဘာ့ဘဏ် (အိုင်ဒီအေ) က တတိယအများဆုံးဖြစ်ပါသည်။ အတိုးနှုန်းအနေဖြင့် ၀.၀၁% မှ ၃% ထိ ရှိပြီး ချေးငွေသက်တမ်းမှာ ၁၅ နှစ်မှ ၄၀ နှစ် ထိရှိပါသည်။ အများစုမှာသက်သာမှုရှိသည့် ချေးငွေများဖြစ်ပါသည်။




ဝန်ကြီးဌာနက ပေးဆပ်ရမည့်ငွေ၏ ၉၉% ခန့်ဖြစ်ပါသည်။ ဒုတိယအများဆုံးမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တတိယအများဆုံးဖြစ်ပါသည်။



၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ခု၊ ဘဏ္ဍာနှစ်ကာလအတွင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ချေးငွေအများဆုံးရယူခဲ့ပြီး စက်မှုဝန်ကြီးဌာနက ဒုတိယအများဆုံးဖြစ်ပါသည်။



၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်ကာလအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ချေးငွေအများဆုံးရယူခဲ့ပါသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအများဆုံးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တတိယအများဆုံးရယူခဲ့ပါသည်။



၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်ထိ ရယူခဲ့သည့်ချေးငွေများအနက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ၎င်းချေးငွေများတွင် နိုင်ငံတော်ကိုယ်စား တာဝန်ယူဆောင်ရွက်ရသည့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်

ရေးအတွက် အရေးပေါ်တုန့်ပြန်မှုအစီအစဉ်နှင့် အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းတို့ပါဝင်ပါသည်။

(ခ) မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီများ

၁၁။ ၃၀-၉-၂၀၁၉ ရက်နေ့အထိ ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုတွင် ချေးငွေပမာဏ အမေရိကန် ဒေါ်လာ ၆,၇၃၃.၃၃၂ သန်းဖြင့် JICA ချေးငွေက အများဆုံးဖြစ်သော်လည်း ထုတ်ယူသုံးစွဲမှုတွင် အမေရိကန်ဒေါ်လာ ၄,၆၄၄.၉၅၇ သန်းဖြင့် တရုတ်နိုင်ငံမှချေးငွေမှာ အများဆုံးဖြစ်ပါသည်။ JICA ချေးငွေများကို ၂၀၁၃ ခုနှစ်မှ စတင်ရယူခဲ့ပြီး လက်ရှိတွင်ထုတ်ယူသုံးစွဲဆဲဖြစ်ပါသည်။ JICA ချေးငွေ ၏ ဆိုင်းငံ့ကာလမှာ ၁၀ နှစ်ဖြစ်သဖြင့် ချေးငွေများကို ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်မှသာ စတင် ပေးဆပ်ရမည်ဖြစ်ပါသည်။ ၃၀-၉-၂၀၁၉ ရက်နေ့အထိ ပေးဆပ်ရန်ကျန်ပမာဏတွင် အမေရိကန် ဒေါ်လာ ၃,၂၁၄.၈၂၀ သန်းဖြင့် တရုတ်နိုင်ငံမှချေးငွေမှာ အများဆုံးဖြစ်ပါသည်။ သို့သော် တရုတ် နိုင်ငံမှ ချေးငွေများထပ်မံရယူခြင်းမရှိသဖြင့် ချေးငွေလက်ကျန်ပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်များ ထက် တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပါသည်။ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ နိုင်ငံ/အဖွဲ့အစည်း အလိုက် ပြည်ပကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်း	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ				
၁။	အေဒီဘီ	၅,၀၄၈.၇၆၅	၂,၇၈၂.၂၈၂	၇၉၅.၇၂၂	၁,၉၈၆.၅၆၀
၂။	အေအိုင်အက်ဖ်	၁,၉၀၄.၅၂၈	၈၁၁.၉၂၀	၂၄၅.၂၈၄	၅၆၆.၆၃၆
၃။	အိုင်ဒီအေ	၂၀.၀၀၀	၃.၆၃၆	-	၃.၆၃၆
၄။	အိုင်အက်ဖ်အေဒီ	၃,၀၁၁.၃၁၁	၁,၉၃၀.၉၅၄	၅၃၅.၅၄၅	၁,၃၉၅.၄၀၉
၅။	အိုပက်	၈၀.၆၂၆	၁၂.၅၉၅	-	၁၂.၅၉၅
	နစ်နိုင်ငံအစိုးရကြားချေးငွေ	၃၂.၃၀၀	၂၃.၁၇၇	၁၄.၈၉၃	၈.၂၈၄
	ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၁၄,၉၆၂.၀၆၁	၉,၉၁၈.၈၄၇	၁,၉၀၁.၅၃၅	၈,၀၁၇.၃၁၂
		၉,၁၅၃.၁၄၅	၄,၈၂၂.၈၅၃	၃၁၃.၇၉၃	၄,၅၀၉.၀၆၀
၆။	ဂျပန်	၆,၇၃၃.၃၃၂	၃,၀၂၃.၂၄၁	၀.၉၂၆	၃,၀၂၂.၃၁၅
၇။	ဩစတြီးယား	၁၂၇.၈၉၇	၁၂၇.၈၃၀	-	၁၂၇.၈၃၀
၈။	ဖင်လန်	၂.၇၁၆	၂.၇၁၆	-	၂.၇၁၆
၉။	ပြင်သစ်	၅၀၈.၁၅၀	၅၀၈.၁၅၀	၃၇.၈၉၁	၄၇၀.၂၅၉
၁၀။	ဂျာမနီ	၉၁၁.၇၀၄	၈၈၀.၅၀၁	၁၉၃.၄၃၁	၆၈၇.၀၇၀
၁၁။	အီတလီ	၅၄.၄၄၅	၇.၁၈၇	-	၇.၁၈၇
၁၂။	နယ်သာလန်	၈.၄၁၀	၈.၄၁၀	-	၈.၄၁၀
၁၃။	အင်္ဂလန်	၃၃.၆၀၆	၃၃.၆၀၆	-	၃၃.၆၀၆
၁၄။	အေအက်ဖ်ဒီ	၉၄.၇၃၄	၀.၃၂၃	-	၀.၃၂၃
၁၅။	ကိုရီးယား	၆၇၈.၁၅၁	၂၃၀.၈၈၉	၈၁.၅၄၅	၁၄၉.၃၄၄

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်း	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ</u>	<u>၅,၈၀၈.၉၁၆</u>	<u>၅,၀၉၅.၉၉၄</u>	<u>၁,၅၈၇.၇၄၂</u>	<u>၃,၅၀၈.၂၅၂</u>
၁၆။	တရုတ်	၅,၁၁၇.၇၀၆	၄,၆၄၄.၉၅၇	၁,၄၃၀.၁၃၈	၃,၂၁၄.၈၁၉
၁၇။	အိန္ဒိယ	၅၃၈.၈၉၈	၃၀၄.၁၉၅	၁၀၅.၂၆၉	၁၉၈.၉၂၆
၁၈။	ဆော်ဒီ	၈.၀၀၀	၂.၅၃၀	၁.၄၀၀	၁.၁၃၀
၁၉။	ထိုင်း	၂၇.၉၀၆	၂၇.၉၀၆	၁၂.၂၀၉	၁၅.၆၉၇
၂၀။	ဆာဗီးယား	၆၁.၉၆၁	၆၁.၉၆၁	၃၈.၇၂၆	၂၃.၂၃၅
၂၁။	ပိုလန်	၅၄.၄၄၅	၅၄.၄၄၅	-	၅၄.၄၄၅
	စုစုပေါင်း	၂၀,၀၁၀.၈၂၆	၁၂,၇၀၁.၁၂၉	၂,၆၉၇.၂၅၇	၁၀,၀၀၃.၈၇၂

မှတ်ချက်။ <https://www.imf.org/> မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

(ဂ) ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေ

၁၂။ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေစာချုပ်ချုပ်ဆို ထားသည့်ပမာဏတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အများဆုံးဖြစ်ပါသည်။ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ် ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
၁။	ပြည်ထဲရေး	၈၈.၉၇၂	၈၈.၉၇၂	-	၈၈.၉၇၂
၂။	ကာကွယ်ရေး	၂၅၈.၉၀၄	၂၅၇.၇၂၈	၄၉.၂၉၇	၂၀၈.၄၃၁
၃။	ပြန်ကြားရေး	၁.၆၅၅	၁.၆၅၅	-	၁.၆၅၅
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၂,၀၅၅.၀၂၈	၁,၀၈၁.၄၉၄	၂၂၈.၀၄၇	၈၅၃.၄၄၇
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၃,၄၉၃.၆၄၆	၂,၀၁၇.၄၃၄	၂၅၄.၂၀၆	၁,၇၆၃.၂၂၈
၆။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	၂၈.၂၆၄	၂၈.၂၆၄	၀.၀၁၄	၂၈.၂၅၀
၇။	လျှပ်စစ်နှင့်စွမ်းအင်	၆,၁၁၅.၁၇၆	၄,၀၃၀.၅၀၇	၁,၀၄၇.၆၄၉	၂,၉၈၂.၈၅၈
၈။	စက်မှု	၁,၄၉၉.၃၉၀	၁,၄၅၅.၆၃၃	၂၇၇.၂၃၂	၁,၁၇၈.၄၀၁
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၂၇.၂၆၃	၂၇.၂၆၃	၀.၀၁၄	၂၇.၂၄၉
၁၀။	ပညာရေး	၁၆၉.၁၀၉	၈၃.၉၄၀	-	၈၃.၉၄၀

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
၁၁။	ကျန်းမာရေးနှင့်အားကစား	၁၂၅.၁၁၆	၇၂.၃၄၀	-	၇၂.၃၄၀
၁၂။	စီမံကိန်းနှင့် ဘဏ္ဍာရေး	၃,၇၆၈.၄၆၄	၃,၁၉၇.၃၄၅	၈၄၀.၇၉၈	၂,၃၅၆.၅၄၇
၁၃။	ဆောက်လုပ်ရေး	၁,၇၀၄.၄၄၉	၂၆၀.၆၅၈	-	၂၆၀.၆၅၈
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ	၅၄၇.၄၃၁	၈၇.၁၈၈	-	၈၇.၁၈၈
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ	၁၀၃.၅၅၆	၂.၇၇၃	-	၂.၇၇၃
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၂၄.၄၀၃	၇.၉၃၅	-	၇.၉၃၅
	စုစုပေါင်း	၂၀,၀၁၀.၈၂၆	၁၂,၇၀၁.၁၂၉	၂,၆၉၇.၂၅၇	၁၀,၀၀၃.၈၇၂

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။

၁၃။ ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုပမာဏမှာ စုစုပေါင်းချေးငွေပမာဏ၏ ၆၃% ခန့်ရှိပါသည်။ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်အတွင်းလက်မှတ်ရေးထိုးခဲ့သော ချေးငွေစာချုပ် တန်ဖိုး၏ ၅၆% ခန့်ကိုလည်းကောင်း၊ ၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း ချုပ်ဆိုခဲ့သည့် စာချုပ်တန်ဖိုး၏ ၁၀% ခန့်ကိုလည်းကောင်း ထုတ်ယူသုံးစွဲခဲ့ပါသည်။

၁၄။ ပြည်ပချေးငွေဖြင့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် အခက်အခဲများ၊ နှောင့်နှေး ကြန့်ကြာမှုများရှိပါက ဝိုင်းဝန်းဆွေးနွေးအဖြေရှာနိုင်ရန်နှင့် အကောင်အထည်ဖော်သည့်ဌာန အချင်းချင်း အတွေ့အကြုံများဖလှယ်နိုင်ရန်အတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကိုယ်စား ငွေတိုက်ဦးစီးဌာနက ဦးဆောင်၍ ချေးငွေပေးအပ်သည့်အဖွဲ့အစည်းနှင့် စီမံကိန်းအကောင်အထည် ဖော်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများဖြင့် Tripartite Portfolio Review Meeting များ ကျင်းပပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ

၁၅။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေရယူရန် စာချုပ်ချုပ်ဆိုမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) မြီရှင်နိုင်ငံ/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်း	စီမံကိန်းအမည်	စာချုပ်ချုပ် ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၁။	အေဒီဘီ	မဟာမဲခေါင်ဒေသခွဲစင်္ကြံလမ်းတစ်လျှောက် ရှိမြို့များဖြစ်သည့် မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၁၂-၉-၂၀၁၈	အတိုးနှုန်း	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်)	USD	၈၀.၀၀၀
				ဆိုင်းငံ့	၈	USD	၈၀.၀၀၀
				ပြန်ဆပ်	၂၄		
၂။	သြစတြေးလျား	ကင်းချောင်းတံတားတည်ဆောက်ရေးစီမံကိန်း	၂၅-၄-၂၀၁၈	အတိုးနှုန်း	၀%	USD	၅.၇၈၈
				ဆိုင်းငံ့	၈	EURO	၅.၀၀၀
				ပြန်ဆပ်	၁၇	Equ:USD	၅.၇၈၈
၃။	အေအက်ဖ်ဒီ	ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာ ဌာန၊ အထွေထွေမွမ်းမံပြင်ဆင်ရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီမံကိန်း	၂၆-၆-၂၀၁၈	အတိုးနှုန်း	6 months EURIBOR - 40 bps	USD	၂၅.၄၆၇
				ဆိုင်းငံ့	၅	EURO	၂၂.၀၀၀
				ပြန်ဆပ်	၁၅	Equ:USD	၂၅.၄၆၇
စုစုပေါင်း						USD	၁၁၁.၂၅၅

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

(ခ) ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ် ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၁။	ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဦးစီးဌာနများ ကုသရေးဦးစီးဌာန - ရန်ကုန်မြို့ရှိအမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ အထွေထွေမွမ်းမံပြင်ဆင်ရန်နှင့် စွမ်းဆောင်ရည်မြှင့်တင် ရေးလုပ်ငန်းများဆောင်ရွက်ရန် စီမံကိန်း (AFD)	၂၆-၆-၂၀၁၈	အတိုးနှုန်း	6 months EURIBOR - 40 bps	USD	၂၅.၄၆၇
			ဆိုင်းငံ့	၅	USD	၂၅.၄၆၇
			ပြန်ဆပ်	၁၅	EURO	၂၂.၀၀၀
					(Equ:USD)	၂၅.၄၆၇

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ
၂။	ဆောက်လုပ်ရေးဝန်ကြီးဌာန				USD ၈၅.၇၈၈
	ဦးစီးဌာနများ				
	လမ်းဦးစီးဌာန				USD ၈၀.၀၀၀
	- မဟာမဲခေါင်ဒေသခွဲစင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖြစ်သည့် မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များ၏မြို့ပြ ဖွံ့ဖြိုးရေးနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (ADB)	၁၂-၉-၂၀၁၈	အတိုးနှုန်း	၁% (ဆိုင်းငံ့)	USD ၈၀.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁.၅%(ပြန်ဆပ်)	
				၈	
				၂၄	
	တံတားဦးစီးဌာန				USD ၅.၇၈၈
	- ကင်းချောင်းတံတားတည်ဆောက်ရေးစီမံကိန်း (Austria)	၂၅-၄-၂၀၁၈	အတိုးနှုန်း	၀%	EURO ၅.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၈	Equ:USD ၅.၇၈၈
				၁၇	
စုစုပေါင်း					USD ၁၁၁.၂၅၅

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၁၆။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း အာရှဖွံ့ဖြိုးရေးဘဏ်၊ ဩစတြီးယားနိုင်ငံနှင့် ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံမှ စီမံကိန်း (၃) ခုအတွက် ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၁၁၁.၂၅၅ သန်းအား စာချုပ်ချုပ်ဆိုခဲ့ပြီး အာရှဖွံ့ဖြိုးရေးဘဏ်က ချေးယူငွေမှာ အမေရိကန်ဒေါ်လာ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၈၅.၇၈၈ သန်းဖြင့် အများဆုံးဖြစ်ပါသည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ

၁၇။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေရယူရန် စာချုပ်ချုပ်ဆိုမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) မြီရှင်နိုင်ငံ/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/အဖွဲ့အစည်း	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ
၁။	အေဒီဘီ	ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်စီမံကိန်း	၆-၁၁-၂၀၁၈	အတိုးနှုန်း	၁% (ဆိုင်းငံ့)	USD ၅၃၄.၁၀၀
				ဆိုင်းငံ့ ပြန်ဆပ်	၁.၅%(ပြန်ဆပ်)	USD ၄၀.၅၀၀
					၈	
					၂၄	
		လျှပ်စစ်ဓာတ်အား ကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၂၈-၁၂-၂၀၁၈			USD ၂၉၈.၉၀၀

(သန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်း	စီမံကိန်းအမည်	စာချုပ်ချုပ် ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ
		မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၂၈-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်) ၈ ၂၄	USD ၁၉၄.၇၀၀
၂။	အိုင်အက်ဖ်အေဒီ	အနောက်ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၁၇-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၇၅% ၁၀ ၃၀	USD ၈.၉၈၄ USD ၈.၉၈၄
၃။	အီတလီ	အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း	၂၃-၅-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀% ၁၈ ၁၀	USD ၃၂.၆၆၇ EURO ၃၀.၀၀၀ Equ:USD ၃၂.၆၆၇
၄။	ကိုရီးယား	သတင်းအချက်အလက်ဗဟိုဌာနကြီးတည် ဆောက်ခြင်းစီမံကိန်း	၃-၉-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၅ ၂၅	USD ၁၅၅.၅၉၅ USD ၉၃.၇၇၉
		ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း ပြင်ပ အဆောက်အအုံစီမံကိန်း	၃-၉-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၅ ၂၅	USD ၆၁.၈၁၆
စုစုပေါင်း						USD ၇၃၁.၃၄၆

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

(ခ) ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ် ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ
၁။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးစီးဌာနများ စိုက်ပျိုးရေးဦးစီးဌာန - ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွား ရေးလုပ်ငန်းဆိုင်ရာတန်ဖိုးကွင်းဆက်စီမံကိန်း (ADB)	၆-၁၁-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်) ၈ ၂၄	USD ၈၂.၁၅၁ USD ၄၀.၅၀၀ USD ၄၀.၅၀၀
	ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန - အနောက်ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း (IFAD)	၁၇-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၇၅% ၁၀ ၃၀	USD ၄၁.၆၅၁ USD ၈.၉၈၄

(သန်းပေါင်း)


စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
	- အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (Italy)	၂၃-၅-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	အတိုးမဲ့ ၁၈ ၁၀	EUR (Equ:USD)	၃၀.၀၀၀ ၃၂.၆၆၇
၂။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန				USD	၉၃.၇၇၉
	ဦးစီးဌာနများ သတင်းအချက်အလက်နည်းပညာနှင့်ဆိုင်ရာဘာလုံခြုံရေး ဦးစီးဌာန				USD	၉၃.၇၇၉
	- သတင်းအချက်အလက်ဗဟိုဌာနကြီးတည်ဆောက်ခြင်း စီမံကိန်း (EDCF)	၃-၉-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၅ ၂၅	USD	၉၃.၇၇၉
၃။	လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန				USD	၂၉၈.၉၀၀
	ဦးစီးဌာနများ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန				USD	၁၇၄.၀၉၄
	- လျှပ်စစ်ဓါတ်အား ကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ADB)	၂၈-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်) ၈ ၂၄	USD USD	၁၇၄.၀၉၄
	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း				USD	၁၂၄.၈၀၆
	- လျှပ်စစ်ဓါတ်အား ကွန်ရက်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ADB)	၂၈-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်) ၈ ၂၄	USD USD	၁၂၄.၈၀၆
၄။	ဆောက်လုပ်ရေးဝန်ကြီးဌာန				USD	၂၅၆.၅၁၆
	ဦးစီးဌာနများ လမ်းဦးစီးဌာန				USD	၁၉၄.၇၀၀
	- မဟာမဲခေါင်ဒေသခွဲအတွင်းရှိ လမ်းမကြီးများဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (ADB)	၂၈-၁၂-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅%(ပြန်ဆပ်) ၈ ၂၄	USD USD	၁၉၄.၇၀၀
	မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန				USD	၆၁.၈၁၆
	- ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်းပြင်ပအဆောက်အအုံ စီမံကိန်း (EDCF)	၃-၉-၂၀၁၉	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၅ ၂၅	USD USD	၆၁.၈၁၆
စုစုပေါင်း					USD	၇၃၁.၃၄၆

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၁၈။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုသည့် ချေးငွေပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၃၁.၃၄၆ သန်းဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ်က ချေးယူငွေမှာ အမေရိကန်ဒေါ်လာ ၅၃၄.၁၀၀ သန်းဖြင့် အများဆုံးဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာနအတွက် စာချုပ်ချုပ်ဆိုခဲ့သည့် ချေးငွေပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉၈.၉၀၀ သန်းဖြစ်ပါသည်။

၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းကဏ္ဍအလိုက် ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုမှုအခြေအနေ

၁၉။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆို မှုတွင် ဆောက်လုပ်ရေးကဏ္ဍက အများဆုံးဖြစ်ပြီး ကဏ္ဍအလိုက်စာချုပ်ချုပ်ဆိုမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည် ပေးဆပ်မှုအခြေအနေ

၂၀။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၃၄၇.၆၈၁ သန်း ထုတ်ယူသုံးစွဲခဲ့ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအနေဖြင့် အရင်း အမေရိကန်ဒေါ်လာ ၂၂၂.၉၇၃ သန်းနှင့် အတိုး အမေရိကန်ဒေါ်လာ ၁၀၅.၅၆၂ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၈.၅၃၅ သန်းအား ပြန်လည်ပေးဆပ်ခဲ့ပါသည်။

၂၁။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေ ထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၆

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်း	ထုတ်ယူသုံးစွဲမှု		ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၁၃၅.၁၅၈	၃၈.၈	၁၉.၄၁၆	၇.၀၈၆	၂၆.၅၀၂	၈.၁
၁။	အေဒီဘီ	၂၂.၅၈၇	၆.၅	၆.၅၇၁	၂.၅၇၇	၉.၁၄၈	၂.၈
၂။	အေအိုင်အက်ဖ်	၀.၇၄၉	၀.၂	-	-	-	-
၃။	အိုင်ဒီအေ	၁၁၀.၉၈၇	၃၁.၉	၁၂.၂၈၀	၄.၄၀၉	၁၆.၆၈၉	၅.၁
၄။	အိုင်အက်ဖ်အေဒီ	၀.၈၃၅	၀.၂	-	-	-	-
၅။	အိုပက်	-	-	၀.၅၆၅	၀.၁၀၀	၀.၆၆၅	၀.၂
	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၂၁၂.၅၂၃	၆၁.၂	၂၀၃.၅၅၇	၉၈.၄၇၆	၃၀၂.၀၃၃	၉၁.၉
	ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၁၄၈.၀၁၈	၄၂.၆	၁၂.၇၂၁	၁၆.၇၂၁	၂၉.၄၄၂	၈.၉
၆။	ဂျပန်	၁၃၉.၀၅၆	၄၀.၀	-	၀.၁၁၁	၀.၁၁၁	*
၇။	ဩစတြီးယား	၁.၂၆၄	၀.၄	-	၀.၉၈၂	၀.၉၈၂	၀.၃
၈။	ဖင်လန်	-	-	-	၀.၀၁၁	၀.၀၁၁	*
၉။	ပြင်သစ်	-	-	၀.၂၈၇	၄.၇၄၆	၅.၀၃၃	၁.၅
၁၀။	ဂျာမနီ	၀.၀၅၈	*	၃.၉၈၃	၉.၈၃၄	၁၃.၈၁၇	၄.၂
၁၁။	အီတလီ	၇.၆၄၀	၂.၂	-	-	-	-
၁၂။	နယ်သာလန်	-	-	-	၀.၀၉၂	၀.၀၉၂	*
၁၃။	အင်္ဂလန်	-	-	-	၀.၂၁၇	၀.၂၁၇	၀.၁
၁၄။	ကိုရီးယား	-	-	၈.၄၅၁	၀.၇၂၈	၉.၁၇၉	၂.၈
	ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ	၆၄.၅၀၅	၁၈.၆	၁၉၀.၈၃၆	၈၁.၇၅၅	၂၇၂.၅၉၁	၈၃.၀
၁၅။	တရုတ်	၃.၇၇၉	၁.၁	၁၇၇.၅၃၆	၇၉.၅၁၃	၂၅၇.၀၄၉	၇၈.၂
၁၆။	အေအက်ဖ်ဒီ	-	*	-	-	-	-
၁၇။	အိန္ဒိယ	၃.၄၇၆	၁.၀	၇.၂၃၉	၁.၇၉၇	၉.၀၃၆	၂.၈
၁၈။	ဆော်ဒီ	-	-	၀.၂၀၀	၀.၀၀၃	၀.၂၀၃	၀.၁
၁၉။	ထိုင်း	-	-	၁.၇၄၄	၀.၁၅၇	၁.၉၀၁	၀.၆
၂၀။	ဆာမီးယား	-	-	၄.၁၁၇	၀.၂၇၈	၄.၃၉၅	၁.၃
၂၁။	ပိုလန်	၅၇.၂၅၀	၁၆.၅	-	၀.၀၀၇	၀.၀၀၇	*
	စုစုပေါင်း	၃၄၇.၆၈၁	၁၀၀.၀	၂၂၂.၉၇၃	၁၀၅.၅၆၂	၃၂၈.၅၃၅	၁၀၀.၀

မှတ်ချက်။ (၁) *၀.၀၁% အောက် နည်းသောကြောင့်ဖြစ်ပါသည်။

(၂) <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၂၂။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း JICA ချေးငွေမှာ အမေရိကန်ဒေါ်လာ ၁၃၉.၀၅၆ သန်းဖြင့် အများဆုံးထုတ်ယူသုံးစွဲခဲ့ပါသည်။ အရင်းပြန်လည်ပေးဆပ်မှုတွင် အမေရိကန် ဒေါ်လာ ၁၇၇.၅၃၆ သန်းဖြင့် တရုတ်နိုင်ငံက အများဆုံးဖြစ်ပါသည်။

၂၃။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပ ချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/အဖွဲ့အစည်း	ထုတ်ယူသုံးစွဲမှု		ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
၁။	ပြည်ထဲရေး	၅၇.၂၅၀	၁၆.၅	-	၀.၈၁၆	၀.၈၁၆	၀.၂
၂။	ကာကွယ်ရေး	-	-	၆.၉၇၈	၃.၃၆၆	၁၀.၃၄၄	၃.၁
၃။	ပြန်ကြားရေး	-	-	-	၀.၀၀၇	၀.၀၀၇	*
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၈၇.၄၂၁	၂၅.၁	၃၄.၀၀၆	၉.၀၈၆	၄၃.၀၉၂	၁၃.၁
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၅၅.၅၅၇	၁၆.၀	၁၇.၉၅၆	၁၇.၀၉၀	၃၅.၀၄၆	၁၀.၇
၆။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	-	-	-	၀.၀၀၁	၀.၀၀၁	*
၇။	လျှပ်စစ်နှင့်စွမ်းအင်	၅၆.၁၉၄	၁၆.၂	၉၉.၁၄၆	၄၁.၀၀၁	၁၄၀.၁၄၇	၄၂.၇
၈။	စက်မှု	-	-	၄၃.၃၅၉	၂၇.၇၈၄	၇၁.၁၄၃	၂၁.၆
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-	၀.၀၀၁	၀.၀၀၁	*
၁၀။	ပညာရေး	၂.၉၄၃	၀.၈	-	၀.၂၆၉	၀.၂၆၉	၀.၁
၁၁။	ကျန်းမာရေးနှင့်အားကစား	၂.၄၂၈	၀.၇	-	၀.၂၁၄	၀.၂၁၄	၀.၁
၁၂။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၄၉.၇၇၆	၁၄.၃	၂၁.၅၂၈	၅.၉၀၈	၂၇.၄၃၆	၈.၄
၁၃။	ဆောက်လုပ်ရေး	၂၁.၂၂၂	၆.၁	-	၀.၀၀၇	၀.၀၀၇	*
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ	၁၄.၀၉၇	၄.၁	-	၀.၀၀၁	၀.၀၀၁	*
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ	၀.၇၄၂	၀.၂	-	-	-	-
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၀.၀၅၁	*	-	၀.၀၁၁	၀.၀၁၁	*
	စုစုပေါင်း	၃၄၇.၆၈၁	၁၀၀.၀၀	၂၂၂.၉၇၃	၁၀၅.၅၆၂	၃၂၈.၅၃၅	၁၀၀.၀၀

မှတ်ချက်။ (၁) *၀.၀၁% အောက်နည်းသောကြောင့်ဖြစ်ပါသည်။

(၂) <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။

၂၄။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ပြည်ပ ချေးငွေထုတ်ယူသုံးစွဲမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အမေရိကန် ဒေါ်လာ ၈၇.၄၂၁ သန်းဖြင့် ချေးငွေအများဆုံးထုတ်ယူသုံးစွဲခဲ့ပါသည်။ အရင်းပြန်လည်ပေးဆပ်မှု တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၉၉.၁၄၆ သန်းဖြင့် အများဆုံးဖြစ်ပါ သည်။

၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေ အနေ

၂၅။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ပချေးငွေ အမေရိကန်ဒေါ်လာ ၈၁၇.၃၁၁ သန်း ထုတ်ယူသုံးစွဲခဲ့ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအနေဖြင့် အရင်း အမေရိကန်ဒေါ်လာ ၄၂၇.၈၂၉ သန်းနှင့် အတိုး အမေရိကန်ဒေါ်လာ ၁၈၉.၃၆၈ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၁၇.၁၉၇ သန်းအား ပြန်လည်ပေးဆပ်ခဲ့ပါသည်။

၂၆။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူ သုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအမည်	ထုတ်ယူသုံးစွဲမှု		ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၂၂၉.၃၉၉	၂၈.၁	၃၆.၃၇၈	၁၄.၃၆၉	၅၀.၇၄၇	၈.၃
၁။	အေဒီဘီ	၂၅.၁၉၃	၃.၁	၁၁.၀၂၃	၄.၆၈၅	၁၅.၇၀၈	၂.၆
၂။	အေအိုင်အက်ဖ်	၁.၄၂၄	၀.၂	-	-	-	*
၃။	အိုင်ဒီအေ	၁၉၆.၈၆၆	၂၄.၁	၂၄.၂၂၆	၉.၄၃၉	၃၃.၆၆၅	၅.၅
၄။	အိုင်အက်ဖ်အေဒီ	၅.၉၁၆	၀.၇	-	၀.၀၆၂	၀.၀၆၂	*
၅။	အိုပက်	-	-	၁.၁၂၉	၀.၁၈၃	၁.၃၁၂	၀.၂
	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၅၈၇.၉၁၂	၇၁.၉	၃၉၁.၄၅၁	၁၇၄.၉၉၉	၅၆၆.၄၅၀	၉၁.၇
	ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၄၉၉.၄၆၈	၆၁.၁	၂၄.၄၀၈	၂၈.၀၃၁	၅၂.၄၃၉	၈.၅
၆။	ဂျပန်	၄၅၇.၅၃၀	၅၆.၀	-	၀.၂၆၇	၀.၂၆၇	*
၇။	ဩစတြီးယား	၄.၁၈၈	၀.၅	-	၁.၈၆၂	၁.၈၆၂	၀.၃
၈။	ဖင်လန်	-	-	-	၀.၀၂၀	၀.၀၂၀	*
၉။	ပြင်သစ်	-	-	၀.၄၉၇	၅.၅၁၃	၆.၀၁၀	၁.၀
၁၀။	ဂျာမနီ	၀.၁၉၄	*	၇.၄၉၆	၁၈.၄၅၉	၂၅.၉၅၅	၄.၂
၁၁။	အီတလီ	-	-	-	-	-	-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအမည်	ထုတ်ယူသုံးစွဲမှု		ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
၁၂။	နယ်သာလန်	-	-	-	၀.၁၇၄	၀.၁၇၄	*
၁၃။	အင်္ဂလန်	-	-	-	၀.၅၅၃	၀.၅၅၃	၀.၁
၁၄။	ကိုရီးယား	၃၇.၅၅၆	၄.၆	၁၆.၄၁၅	၁.၁၈၃	၁၇.၅၉၈	၂.၉
	<u>ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သော</u>	<u>၈၈.၄၄၄</u>	<u>၁၀.၈</u>	<u>၃၆၇.၀၄၃</u>	<u>၁၄၆.၉၆၈</u>	<u>၅၁၄.၀၁၁</u>	<u>၈၃.၂</u>
	<u>နိုင်ငံများ</u>						
၁၅။	တရုတ်	၇၆.၆၇၄	၉.၄	၃၄၂.၈၄၉	၁၄၂.၆၄၅	၄၈၅.၄၉၄	၇၈.၇
၁၆။	အေအက်ဖ်ဒီ	၀.၃၂၂	*	-	-	-	-
၁၇။	အိန္ဒိယ	၁၁.၄၄၈	၁.၄	၁၂.၇၆၁	၃.၅၂၁	၁၆.၂၈၂	၂.၆
၁၈။	ဆော်ဒီ	-	-	၀.၂၀၀	၀.၀၁၃	၀.၂၁၃	*
၁၉။	ထိုင်း	-	-	၃.၄၈၈	၀.၂၇၅	၃.၇၆၃	၀.၆
၂၀။	ဆာဗီးယား	-	-	၇.၇၄၅	၀.၄၃၅	၈.၁၈၀	၁.၃
၂၁။	ပိုလန်	-	-	-	၀.၀၇၉	၀.၀၇၉	*
	စုစုပေါင်း	၈၁၇.၃၁၁	၁၀၀.၀	၄၂၇.၈၂၉	၁၈၉.၃၆၈	၆၁၇.၁၉၇	၁၀၀.၀

မှတ်ချက်။ (၁) *၀.၀၁% အောက် နည်းသောကြောင့်ဖြစ်ပါသည်။

(၂) <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၂၇။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် JICA မှ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၄၅၇.၅၃၀ သန်းဖြင့် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကမ္ဘာ့ဘဏ်ချေးငွေမှ အမေရိကန်ဒေါ်လာ ၁၉၆.၈၆၆ သန်းဖြင့် ဒုတိယအများဆုံးထုတ်ယူသုံးစွဲခဲ့ပါသည်။ အရင်းပြန်လည်ပေးဆပ်ရာတွင် အမေရိကန်ဒေါ်လာ ၃၄၂.၈၄၉ သန်းဖြင့် တရုတ်ချေးငွေက အများဆုံးဖြစ်ပါသည်။ တရုတ်နိုင်ငံဖြင့် ချေးငွေစာချုပ်အသစ် ထပ်မံချုပ်ဆိုခဲ့ခြင်းမရှိသော်လည်း ၎င်းချေးငွေများသည် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ (Repayment Period) အတွင်း ရောက်ရှိနေခြင်းကြောင့် အရင်းပြန်လည်ပေးဆပ်မှုများနေခြင်း ဖြစ်ပါသည်။

၂၈။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	ထုတ်ယူသုံးစွဲမှု		ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
၁။	ပြည်ထဲရေး	-	-	-	၁.၆၅၄	၁.၆၅၄	၀.၃
၂။	ကာကွယ်ရေး	-	-	၁၃.၄၄၆	၆.၀၇၃	၁၉.၅၁၉	၃.၂
၃။	ပြန်ကြားရေး	-	-	-	၀.၀၁၂	၀.၀၁၂	*
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၁၂၀.၀၉၅	၁၄.၇	၆၇.၇၇၄	၁၆.၈၃၈	၈၄.၆၁၂	၁၃.၇
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၁၉၈.၂၁၂	၂၄.၃	၃၃.၄၀၂	၂၉.၅၅၅	၆၂.၉၅၇	၁၀.၂
၆။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	-	-	-	၀.၀၀၃	၀.၀၀၃	*
၇။	လျှပ်စစ်နှင့်စွမ်းအင်	၂၁၂.၉၁၈	၂၆.၀	၁၉၀.၆၄၃	၇၃.၇၇၉	၂၆၄.၄၂၂	၄၂.၈
၈။	စက်မှု	-	-	၈၂.၁၈၃	၄၉.၃၀၇	၁၃၁.၄၉၀	၂၁.၃
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-	၀.၀၀၃	၀.၀၀၃	*
၁၀။	ပညာရေး	၆.၄၆၁	၀.၈	-	၀.၅၂၁	၀.၅၂၁	၀.၁
၁၁။	ကျန်းမာရေးနှင့်အားကစား	၁၄.၄၃၅	၁.၈	-	၀.၄၃၈	၀.၄၃၈	၀.၁
၁၂။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၉၆.၁၈၉	၁၁.၈	၄၀.၃၈၁	၁၁.၁၂၉	၅၁.၅၁၀	၈.၃
၁၃။	ဆောက်လုပ်ရေး	၁၀၈.၆၃၃	၁၃.၃	-	၀.၀၄၀	၀.၀၄၀	*
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ	၅၁.၂၇၆	၆.၃	-	၀.၀၀၆	၀.၀၀၆	*
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ	၁.၂၂၁	၀.၁	-	-	-	-
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၇.၈၇၁	၀.၉	-	၀.၀၁၀	၀.၀၁၀	*
	စုစုပေါင်း	၈၁၇.၃၁၁	၁၀၀.၀၀	၄၂၇.၈၂၉	၁၈၉.၃၆၈	၆၁၇.၁၉၇	၁၀၀.၀၀

မှတ်ချက်။ (၁) *၀.၀၁% အောက်နည်းသောကြောင့်ဖြစ်ပါသည်။

(၂) <https://www.imf.org/> ဝက်ဘ်ဆိုက်မှ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။

၂၉။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူ သုံးစွဲမှုတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ ၂၁၂.၉၁၈ သန်းဖြင့် အများ ဆုံးထုတ်ယူခဲ့ပြီး ရေအားလျှပ်စစ်စီမံကိန်း၊ လျှပ်စစ်ဓာတ်အားလိုင်းတပ်ဆင်ခြင်း၊ အဆင့်မြှင့်တင် ခြင်းနှင့် ဓာတ်အားခွဲရုံများပြုပြင်မွမ်းမံခြင်း စီမံကိန်းများအတွက် ထုတ်ယူခဲ့ခြင်းဖြစ်ပါသည်။ အရင်းပြန်လည်ပေးဆပ်မှုတွင်လည်း အမေရိကန်ဒေါ်လာ ၁၉၀.၆၄၃ သန်းဖြင့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက အများဆုံးဖြစ်ပါသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပကြွေးမြီအခြေအနေ

၃၀။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ် (၃) နှစ်အလိုက် ပြည်ပကြွေးမြီအခြေအနေများအား အောက်ပါအတိုင်းတင်ပြအပ်ပါသည်။

(က) ဘဏ္ဍာရေးနှစ်အလိုက် ကြွေးမြီအခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	၂၀-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၉-၂၀၁၉
၁။	ပြည်ထဲရေး	၃၉.၈၆၀	၉၃.၆၅၀	၈၈.၉၇၂
၂။	ကာကွယ်ရေး	၂၄၇.၄၆၄	၂၂၄.၉၄၈	၂၀၈.၄၃၁
၃။	ပြန်ကြားရေး	၁.၈၈၄	၁.၇၅၉	၁.၆၅၅
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၇၆၅.၉၉၇	၇၉၉.၄၃၄	၈၅၃.၄၄၇
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၁,၆၉၁.၆၁၉	၁,၆၄၃.၂၁၄	၁,၇၆၃.၂၂၈
၆။	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၂၈.၉၁၁	၂၆.၈၇၆	၂၈.၂၅၀
၇။	လျှပ်စစ်နှင့်စွမ်းအင်	၃,၂၆၀.၇၆၄	၃,၀၁၇.၅၃၆	၂,၉၈၂.၈၅၈
၈။	စက်မှု	၁,၄၅၉.၂၈၁	၁,၃၁၈.၃၈၀	၁,၁၇၈.၄၀၁
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၂၇.၈၈၇	၂၅.၉၂၃	၂၇.၂၄၉
၁၀။	ပညာရေး	၇၉.၄၁၈	၇၉.၁၃၃	၈၃.၉၄၀
၁၁။	ကျန်းမာရေးနှင့်အားကစား	၅၉.၂၈၂	၅၉.၂၃၂	၇၂.၃၄၀
၁၂။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၂,၃၇၉.၉၁၃	၂,၂၇၈.၃၄၀	၂,၃၅၆.၅၄၇
၁၃။	ဆောက်လုပ်ရေး	၁၃၅.၄၇၅	၁၄၈.၂၈၇	၂၆၀.၆၅၈
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	၂၁.၅၉၀	၃၄.၁၄၆	၈၇.၁၈၈
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	၀.၈၁၀	၁.၅၅၁	၂.၇၇၃
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၀.၀၁၅	၀.၀၆၅	၇.၉၃၅
	စုစုပေါင်း	၁၀,၂၀၀.၁၇၀	၉,၇၅၂.၄၇၄	၁၀,၀၀၃.၈၇၂

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် စာရင်းပိတ်သည့်နေ့ရှိငွေလဲလှယ်

နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

(ခ) ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုအခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	၂၀၁၇-၂၀၁၈	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာအထိ	၂၀၁၈-၂၀၁၉
၁။	ပြည်ထဲရေး	၀.၆၇၄	၅၇.၂၅၀	-
၂။	ကာကွယ်ရေး	-	-	-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	၂၀၁၇-၂၀၁၈	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာအထိ	၂၀၁၈-၂၀၁၉
၃။	နယ်စပ်ရေးရာ	-	-	-
၄။	ပြန်ကြားရေး	-	-	-
၅။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၁၃၂.၀၄၃	၈၇.၄၂၁	၁၂၀.၀၉၅
၆။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၁၃၃.၅၂၆	၅၅.၅၅၇	၁၉၈.၂၁၂
၇။	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	-	-	-
၈။	လျှပ်စစ်နှင့်စွမ်းအင်	၂၆၄.၃၆၇	၅၆.၁၉၄	၂၁၂.၉၁၈
၉။	စက်မှု	-	-	-
၁၀။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-
၁၁။	ပညာရေး	၂၁.၂၀၅	၂.၉၄၃	၆.၄၆၁
၁၂။	ကျန်းမာရေးနှင့်အားကစား	၁၇.၄၈၀	၂.၄၂၈	၁၄.၄၃၅
၁၃။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၇၁.၂၉၆	၄၉.၇၇၆	၉၆.၁၈၉
၁၄။	ဆောက်လုပ်ရေး	၃၈.၈၈၈	၂၁.၂၂၂	၁၀၈.၆၃၃
၁၅။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	၁၆.၅၉၄	၁၄.၀၉၇	၅၁.၂၇၆
၁၆။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	၀.၈၁၀	၀.၇၄၂	၁.၂၂၁
၁၇။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၀.၀၁၅	၀.၀၅၁	၇.၈၇၁
	စုစုပေါင်း	၆၉၆.၈၉၈	၃၄၇.၆၈၁	၈၁၇.၃၁၁

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် စာရင်းပိတ်သည့်နေ့ရှိငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

(ဂ) ဘဏ္ဍာနှစ်အတွင်း အရင်းပြန်လည်ပေးဆပ်မှုအခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	၂၀၁၇-၂၀၁၈	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာအထိ	၂၀၁၈-၂၀၁၉
၁။	ပြည်ထဲရေး	-	-	-
၂။	ကာကွယ်ရေး	၁၄.၇၉၉	၆.၉၇၈	၁၃.၄၄၆
၃။	နယ်စပ်ရေးရာ	-	-	-
၄။	ပြန်ကြားရေး	-	-	-
၅။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၆၈.၁၁၉	၃၄.၀၀၆	၆၇.၇၇၄
၆။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၂၂.၇၁၅	၁၇.၉၅၆	၃၃.၄၀၂
၇။	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	-	-	-
၈။	လျှပ်စစ်နှင့်စွမ်းအင်	၂၀၁.၅၈၃	၉၉.၁၄၆	၁၉၀.၆၄၃
၉။	စက်မှု	၁၁၂.၀၁၇	၄၃.၃၅၉	၈၂.၁၈၃
၁၀။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-
၁၁။	ပညာရေး	-	-	-
၁၂။	ကျန်းမာရေးနှင့်အားကစား	-	-	-





(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာန/ အဖွဲ့အစည်း	၂၀၁၇-၂၀၁၈	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာအထိ	၂၀၁၈-၂၀၁၉
၁၃။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၄၆.၀၅၆	၂၁.၅၂၈	၄၀.၃၈၁
၁၄။	ဆောက်လုပ်ရေး	-	-	-
၁၅။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	-	-	-
၁၆။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	-	-	-
၁၇။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	-	-	-
	စုစုပေါင်း	၄၆၅.၂၈၉	၂၂၂.၉၇၃	၄၂၇.၃၂၉

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် စာရင်းပိတ်သည့်နေ့ရှိငွေလဲလှယ်

နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၃၁။ ပြည်ပချေးငွေအများဆုံးရယူထားသည့် အောက်ပါငွေကြေးအမျိုးအစားများ၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း လအလိုက်ငွေလဲလှယ်နှုန်းကို လေ့လာကြည့်ပါက ပြည်တွင်းငွေကြေးဖြစ်သည့် မြန်မာကျပ်ငွေအနည်းငယ်တည်ငြိမ်မှုရှိသည်ကို တွေ့ရှိရပါသည်။



၃၂။ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပါက ပြည်ပချေးငွေအပေါ်ပေးရသည့် အရင်း၊ အတိုးနှင့် အခြားသောစရိတ်များအတွက် မြန်မာကျပ်ငွေ လိုအပ်ချက်ပိုမိုမြင့်မားလာပြီး အစိုးရအသုံးစရိတ်များမြင့်တက်လာမည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများအား နိုင်ငံတော်ဘတ်ဂျက်အပြင် ပြည်ပမှ သက်သာသောချေးငွေများကို ဆောင်ရွက်သင့်ပြီး အကျိုးရှိထိရောက်စွာ သုံးစွဲရန်လိုအပ်ပါသည်။

အပိုင်း (ဂ)

ပြည်တွင်းကြွေးမြီအခြေအနေ

ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်တွင်းကြွေးမြီအခြေအနေ

၃၃။ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီပမာဏမှာ ကျပ် ၂၅,၂၄၃.၇ ဘီလီယံ ဖြစ်ပြီး ကာလအပိုင်းအခြားအလိုက် ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ကြွေးမြီအခြေအနေ	ပါဝင်မှုရာခိုင်နှုန်း
၁။	၂၀၁၁-၂၀၁၂ မတိုင်မီ ကာလအထိ	၈,၂၇၉.၉	၃၃%
၂။	၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ကာလအတွင်း	၇,၄၄၄.၅	၂၉%
၃။	၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ကာလအတွင်း	၉,၅၁၉.၃	၃၈%
	စုစုပေါင်း	၂၅,၂၄၃.၇	၁၀၀%

၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေ

၃၄။ ၃၀-၉-၂၀၁၉ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ကြွေးမြီအခြေအနေ	ပါဝင်မှုရာခိုင်နှုန်း
၁။	အစိုးရငွေတိုက်စာချုပ်	၇,၀၉၂.၀	၂၈%
၂။	အစိုးရငွေတိုက်လက်မှတ်	၃,၀၂၀.၇	၁၂%
၃။	ဗဟိုဘဏ်သို့ ရောင်းချခြင်း	၁၅,၁၃၁.၀	၆၀%
	စုစုပေါင်း	၂၅,၂၄၃.၇	၁၀၀%

ပြည်တွင်းကြွေးမြီဆိုင်ရာဆောင်ရွက်ချက်များ

၃၅။ ငွေတိုက်လက်မှတ်များ။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှစတင်၍ အစိုးရ ငွေတိုက်လက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့် (၃) လ၊ (၆) လနှင့် (၁) နှစ်ဖြင့် သက်တမ်း (၃) မျိုးကို ထုတ်ဝေလျက်ရှိရာ လေလံစနစ်ဖြင့် တစ်လလျှင် (၂) ကြိမ်နှုန်းဖြင့် ရောင်းချလျက်ရှိပါသည်။ ၂၀၁၈

ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၁၁) ကြိမ် နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း (၂၄) ကြိမ် ရောင်းချခဲ့ပါသည်။

၃၆။ ငွေတိုက်စာချုပ်များ။ အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်၍ (၂) နှစ်၊ (၂) နှစ် (၆) လနှင့် (၃) နှစ် သက်တမ်း တို့ကိုလည်းကောင်း၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှစတင်၍ (၅) နှစ်သက်တမ်းကို တိုးချဲ့၍လည်း ကောင်း၊ ၂၀၁၈ ခုနှစ်၊ မေလမှစတင်၍ (၄) နှစ် သက်တမ်းကိုလည်းကောင်း ထုတ်ဝေခဲ့ပါသည်။ အစိုးရငွေတိုက်စာချုပ်များ စတင်ထုတ်ဝေရောင်းချသည့်နေ့မှ ၃၀-၉-၂၀၁၉ ရက်နေ့ထိ သက်တမ်း (၅) မျိုးဖြင့် ရောင်းချလျက်ရှိပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ ထုတ်ဝေလျက်ရှိသော ကုပွန် နှုန်းထားများမှာ (၂) နှစ်၊ (၃) နှစ်နှင့် (၄) နှစ် သက်တမ်းအတွက် ၉.၅%၊ (၅) နှစ် သက်တမ်း အတွက် ၉.၅% နှင့် ၉.၇၅% တို့ဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်ပိုမိုဖွံ့ဖြိုးစေရန်နှင့် ဘဏ္ဍာငွေ ပြန်လည်ဖြည့်ဆည်းရာတွင် ဆုံးရှုံးနိုင်ခြေလျော့နည်းသက်သာစေရန်ရည်ရွယ်၍ အစိုးရငွေတိုက် စာချုပ်များကို ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။ အစိုးရငွေတိုက်စာချုပ်များအား လေလံစနစ်ဖြင့် ၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာလအထိ (၆) ကြိမ်နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း (၁၂) ကြိမ် ရောင်း ချခဲ့ပါသည်။

၃၇။ လကုန်ရှိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ အခြေအနေအပေါ်မူတည်၍လည်းကောင်း၊ ပြည်ထောင်စုရှိ ဌာန/အဖွဲ့အစည်းများ၏ ငွေသားစီမံချက် (ခန့်မှန်း) အပေါ်မူတည်၍လည်းကောင်း၊ လအလိုက် အစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနုတ်မည့် ပမာဏပေါ်မူတည်၍ လည်းကောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် အများဆုံးချေးယူနိုင်သည့် ပမာဏအတွင်း ရောင်းချလျက်ရှိပါသည်။

ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းမှု

၃၈။ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေကို ဖြည့်ဆည်းနိုင်ရန် အစိုးရငွေတိုက်လက် မှတ်နှင့် ငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချပြီး လကုန်စာရင်းရှင်းလင်းပိတ်သိမ်း ပြီးနောက် လိုငွေပေါ်ပေါက်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငွေချေးယူပါသည်။

၃၉။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် အသားတင်ဖြည့်ဆည်းမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

၆

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ရောင်းချခြင်း	ရွေးနုတ်ခြင်း	အသားတင် ဖြည့်ဆည်းမှု	ပါဝင်မှု ရာခိုင်နှုန်း
၁	၂	၃	၄	၅=(၃-၄)	၆
၁။	အစိုးရငွေတိုက်စာချုပ်များ	၁,၈၁၈.၀	၅၂၂.၄	၁,၂၉၅.၆	၈၂.၉
	- လေလံစနစ်မတိုင်မီ	-	၂၀၁.၆	(-) ၂၀၁.၆	(-) ၁၂.၉
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၁,၈၁၈.၀	၃၂၀.၈	၁,၄၉၇.၂	၉၅.၈
၂။	အစိုးရငွေတိုက်လက်မှတ်များ	၄,၉၄၃.၈	၄,၆၇၆.၂	၂၆၇.၆	၁၇.၁
	- ပြည်သူ့သို့ရောင်းချခြင်း	၄,၂၀၂.၄	၃,၉၃၄.၈	၂၆၇.၆	၁၇.၁
	- ဗဟိုဘဏ်သို့ရောင်းချခြင်း	၇၄၁.၄	၇၄၁.၄	-	-
	စုစုပေါင်း	၆,၇၆၁.၈	၅,၁၉၈.၆	၁,၅၆၃.၂	၁၀၀.၀

၄၀။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ငွေတိုက်လက်မှတ်ရောင်းချခြင်းကို ၂၀%၊ အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့်ရောင်းချခြင်းကို ၅၀% နှင့် အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့်ရောင်းချခြင်းကို ၃၀% လျာထားသတ်မှတ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သက်တမ်းတိုသည့် အစိုးရငွေတိုက်လက်မှတ်များကို ပိုမိုဝယ်ယူခဲ့ပါသည်။ သို့ရာတွင် သက်တမ်းစေ့သည့် အစိုးရငွေတိုက်လက်မှတ်များအား ပြန်လည်ရွေးနုတ်မှုကြောင့် နှစ်အတွင်း အစိုးရငွေတိုက်လက်မှတ်များ၏ အသားတင်ဖြည့်ဆည်းမှုမှာ ၁၇% ခန့်ရှိပြီး အစိုးရငွေတိုက်စာချုပ်များ၏ အသားတင်ဖြည့်ဆည်းမှုမှာ ၈၃% ခန့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ရောင်းချခြင်းဖြင့် လိုငွေဖြည့်ဆည်းမှုမရှိခဲ့ပါ။

၄၁။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် အသားတင်ဖြည့်ဆည်းမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ရောင်းချခြင်း	ရွေးနုတ်ခြင်း	အသားတင် ဖြည့်ဆည်းမှု	ပါဝင်မှု ရာခိုင်နှုန်း
၁	၂	၃	၄	၅=(၃-၄)	၆
၁။	အစိုးရငွေတိုက်စာချုပ်များ	၃,၃၄၃.၀	၁,၅၉၈.၈	၁,၇၄၄.၂	၅၉.၀
	- လေလံစနစ်မတိုင်မီ	-	၈၇၇.၃	(-) ၈၇၇.၃	(-) ၂၉.၇
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၃,၃၄၃.၀	၇၂၁.၅	၂,၆၂၁.၅	၈၈.၇

(ကျပ် ဘီလီယံ)


စဉ်	အကြောင်းအရာ	ရောင်းချခြင်း	ရွေးနုတ်ခြင်း	အသားတင် ဖြည့်ဆည်းမှု	ပါဝင်မှု ရာခိုင်နှုန်း
၁	၂	၃	၄	၅=(၃-၄)	၆
၂။	အစိုးရငွေတိုက်လက်မှတ်များ	၇,၄၃၀.၃	၆,၂၈၈.၈	၁,၂၄၁.၅	၄၁.၀
	- ပြည်သူ့သို့ရောင်းချခြင်း	၆,၆၂၀.၆	၆,၂၈၈.၈	၄၀၁.၈	၁၃.၆
	- ဗဟိုဘဏ်သို့ရောင်းချခြင်း	၈၀၉.၇	-	၈၀၉.၇	၂၇.၄
	စုစုပေါင်း	၁၀,၇၇၃.၃	၇,၈၁၇.၆	၂,၉၅၅.၇	၁၀၀.၀

၄၂။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချခြင်းကို ၂၀%၊ အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၅၀% နှင့် အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းကို ၃၀% လျာထားသတ်မှတ်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဝယ်ယူမှုအားနည်းခြင်းကြောင့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေကိုဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ရောင်းချခြင်းဖြင့် ဖြည့်ဆည်းရန် မူလလျာထားသည့် ၂၀% ထက်ပိုမိုဖြည့်ဆည်းခဲ့ရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် လိုငွေဖြည့်ဆည်းရန် လျာထားခဲ့သည့်ပမာဏ ကျပ် ၁,၀၁၆.၈၁၈ ဘီလီယံထက် ကျော်လွန်မှုမရှိကြောင်းတွေ့ရှိရပါသည်။

ပြည်တွင်းချေးငွေများအပေါ် နိုင်ငံတော်ကကျခံရသည့် အတိုးစရိတ်


၄၃။ ၂၀၁၅ ခုနှစ်မှစ၍ ဈေးကွက်က သတ်မှတ်သည့်အတိုးနှုန်းဖြင့် ရောင်းချလျက်ရှိခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်မှစတင်၍ ပျမ်းမျှဈေးကွက်အတိုးနှုန်း (Average Market Auction Rate) ဖြင့် ပေးချေရခြင်း၊ ပြည်ထောင်စု၏ ဘတ်ဂျက်လိုငွေမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိခြင်း၊ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် လိုငွေပေါ်ပေါက်ပြီး နှစ်စဉ် ဖြည့်ဆည်းနေရခြင်း၊ ယခင်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှရယူထားသည့် ကြွေးဟောင်းများအား ရွေးနုတ်နိုင်ခြင်းမရှိသေးခြင်းတို့ကြောင့် နိုင်ငံတော်ကကျခံရသည့် ပြည်တွင်းချေးငွေအပေါ် အတိုးစရိတ်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိပါသည်။

၄၄။ ၂၀၁၁-၂၀၁၂ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမြီအပေါ် ပေးရသည့် အတိုးနှင့် စီမံခန့်ခွဲမှုစရိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-




၄၅။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအတိုးနှင့် စီမံခန့်ခွဲမှုစရိတ် ကျပ် ၁,၃၅၂.၇၅၅ ဘီလီယံအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးယူထားသည့် ကြွေးဟောင်း ကျပ် ၇,၆၄၃.၅၀၉ ဘီလီယံအပေါ် ပေးရသည့်အတိုးနှင့် စီမံခန့်ခွဲမှုစရိတ်မှာ ကျပ် ၃၁၁.၀၂၉ ဘီလီယံဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၂၃% ခန့်ရှိပါသည်။

၄၆။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် အစိုးရငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်များ၏ Weighted Average Rate အား အောက်ပါပုံကားချပ်ဖြင့် တင်ပြအပ်ပါသည်-




၄၇။ အထက်အပိုဒ် ၄၆ ပါ အစိုးရငွေချေးသက်သေခံလက်မှတ်များ၏ Weighted Average Rate များကို လေ့လာကြည့်ပါက အစိုးရငွေတိုက်လက်မှတ်များတွင် သက်တမ်းအလိုက် အတိုးနှုန်း ကွာခြားသည်ကို တွေ့ရှိရသော်လည်း အစိုးရငွေတိုက်စာချုပ်တွင်မူ ထူးခြားစွာ ကွာခြားမှုမရှိကြောင်းတွေ့ရှိရပါသည်။ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ပုဂ္ဂလိကဘဏ်များ၌ ဘဏ်အပ်ငွေများပြားသဖြင့် ၎င်းတို့၏ Liquidity ပိုမိုနေခြင်းကြောင့် ၃ နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များအား လေလံဝင်ရောက်မှု အားကောင်းလာပြီး အတိုးနှုန်း (Yield) မှာ သိသိသာသာကျဆင်းသွားခြင်းကြောင့်ဖြစ်ပါသည်။

၄၈။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် အစိုးရငွေချေးသက်သေခံလက်မှတ်များအား အဖွဲ့အစည်း အလိုက် ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၄၉။ အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံမှုများတွင် အစိုးရငွေတိုက်လက်မှတ်များကို နိုင်ငံတော် ပိုင်ဘဏ်များက အများဆုံးဝယ်ယူပြီး အစိုးရငွေတိုက်စာချုပ်များကိုမူ ပုဂ္ဂလိကဘဏ်များက အများဆုံးရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရှိရပါသည်။

၅၀။ အစိုးရငွေချေးသက်သေခံလက်မှတ်များအား သက်တမ်းအလိုက်ရောင်းချခဲ့သည့်အခြေ အနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၅၁။ အစိုးရငွေချေးသက်သေခံလက်မှတ်များ၏ ရောင်းချခဲ့မှုအခြေအနေမှာ (၃) လ သက်တမ်း ရှိ အစိုးရငွေတိုက်လက်မှတ်များအား အများဆုံးရောင်းချခဲ့ရသော်လည်း အစိုးရငွေတိုက်စာချုပ် တွင် သက်တမ်းရှည်သည့် (၅) နှစ်သက်တမ်းသည် အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ငွေဖြစ်လွယ်သည့် ကာလတို အစိုးရငွေတိုက်လက်မှတ်များကို စိတ်ဝင်စားသည့်နည်းတူ သက်တမ်းရှည်သည့် အစိုးရငွေတိုက်စာချုပ်များတွင်လည်း ရင်းနှီးမြှုပ် နှံမှုရှိသည်ကိုတွေ့ရှိရပါသည်။ သို့ပါ၍ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာပါ ရည်မှန်းချက် နှင့်အညီ ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ဆဲ ဖြစ်သည်ကိုတွေ့ရှိရပါသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်တွင်းကြွေးမြီအခြေအနေ

၅၂။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အထိ ဘဏ္ဍာနှစ်ကုန်ဆုံးသည့် အချိန်ရှိ ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	၃၁-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၉-၂၀၁၉
၁။	အစိုးရငွေတိုက်စာချုပ်	၄,၀၅၂.၁	၅,၃၄၇.၇	၇,၀၉၂.၀
၂။	အစိုးရငွေတိုက်လက်မှတ်	၂,၃၅၁.၂	၂,၆၁၈.၉	၃,၀၂၀.၇
၃။	ဗဟိုဘဏ်သို့ ရောင်းချခြင်း	၁၄,၃၂၁.၃	၁၄,၃၂၁.၃	၁၅,၁၃၁.၀
	စုစုပေါင်း	၂၀,၇၂၄.၆	၂၂,၂၈၇.၉	၂၅,၂၄၃.၇

အပိုင်း (ဃ)

အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း

၅၃။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပြည်ပချေးငွေများကို တာဝန်ခံချေးယူပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ထပ်ဆင့်ထုတ်ချေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ပြည်ပချေးငွေရယူပြီး ထပ်ဆင့်ထုတ်ချေးခြင်းမရှိသော်လည်း မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား မြှင့်တင်ရန်အတွက် ဂျာမနီနိုင်ငံ၊ KfW က ဒုတိယအကြိမ်ပေးအပ်သည့် ထောက်ပံ့ငွေအား အောက်ပါအတိုင်း ထပ်ဆင့်ထုတ်ချေးထားပါသည်-

စဉ်	အဖွဲ့အစည်း	စာချုပ်ချုပ်ဆိုသည့်နေ့	ငွေကြေးအမျိုးအစား	ချေးငွေပမာဏ (သန်းပေါင်း)
၁။	သမဝါယမဘဏ်လီမိတက်	၂၄-၄-၂၀၁၈	ယူရို	၃.၀၀
၂။	မြန်မာ့ရှေ့ဆောင်ဘဏ်	၂၄-၄-၂၀၁၈	ယူရို	၆.၀၀

အစိုးရ၏အာမခံချက်

၅၄။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ အစိုးရကြွေးမြီဆိုသည်မှာ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများက ငွေချေးယူမှုကြောင့် သော်လည်းကောင်း သို့မဟုတ် ငွေပေးရန် ကတိပြုချက်အရသော်လည်းကောင်း သို့မဟုတ် နိုင်ငံတော်၏အာမခံထားသည့် ကြွေးမြီကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသည့်ငွေရေးကြေးရေးဆိုင်ရာပေးရန်တာဝန်များအားလုံးကိုဆိုလိုပါသည်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ အစိုးရက ရယူထားသည့်ချေးငွေများအားလုံးသည် အစိုးရတွင် ပေးဆပ်ရန်တာဝန်ရှိပြီးဖြစ်သဖြင့် အစိုးရက အာမခံချက်ပေးထားပြီးဖြစ်ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂလိကစီမံကိန်းများသို့ နိုင်ငံတော်က အာမခံချက်ထုတ်ပေးထားခြင်းမရှိသေးပါ။

သုံးသပ်ချက်

၅၅။ မြန်မာနိုင်ငံ၏ ကြွေးမြီခံနိုင်ရည်ရှိမှုအခြေအနေကို ထိန်းသိမ်းထားနိုင်ရေးအတွက် အခွန်အကောက်ရငွေများပြည့်ဝစွာကောက်ခံရရှိရေး၊ နိုင်ငံခြားငွေကြေးစီးဝင်မှု အားကောင်းစေရန် ပို့ကုန်ရငွေများ တိုးတက်ရရှိရေး၊ ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများကို နိုင်ငံနှင့် ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိထိရောက်စေရန် အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကို ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပါသည်။

၅၆။ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများကို ဖော်ဆောင်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အတိုးနှုန်းသက်သာ၍ ချေးငွေသက်တမ်းရှည်ကြာသည့် သက်သာသောချေးငွေများကို ရယူလျက်ရှိပါသည်။ အဆိုပါချေးငွေများကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် စီမံကိန်းဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်မှ ကျခံသုံးစွဲရန် ခက်ခဲသည့်စီမံကိန်းများအတွက် ဦးစားပေးရယူဆောင်ရွက်သင့်ပါသည်။

၅၇။ ၎င်းအပြင် အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့်ရောင်းချသည့် ပြည်တွင်းဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုအပေါ် မူတည်ပြီး သက်တမ်းရှည်သည့် အစိုးရငွေတိုက်စာချုပ်များ ထုတ်ဝေရောင်းချလျက်ရှိသော်လည်း ထပ်ဆင့်ရောင်းဝယ်သည့်ဈေးကွက် (Secondary Market) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၅၈။ ၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပကြွေးမြီခံနိုင်ရည်ရှိမှုကို ထိန်းသိမ်းလျက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အထောက်အကူပြုစေမည့် စီမံကိန်း/လုပ်ငန်းများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရတို့အကြား ပေးအပ်သည့် သက်သာသောချေးငွေများကိုသာ စိစစ်သုံးသပ်၍ရယူခဲ့ပါသည်။

၅၉။ ပြည်ပချေးငွေရယူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဖြစ်စေ၊ ငွေလဲလှယ်နှုန်းကြောင့်ဖြစ်စေ ဆုံးရှုံးနိုင်ခြေများကို လျော့ချနိုင်ရန် နိုင်ငံ၏နိုင်ငံခြားငွေအရန်ငွေအခြေအနေပေါ်မူတည်၍ရယူခြင်း၊ စီးဝင်သည့် နိုင်ငံခြားငွေအမျိုးအစားနှင့် ပြန်လည်ပေးဆပ်ရမည့်ငွေအမျိုးအစားတို့ကို အနီးစပ်ဆုံးဖြစ်စေခြင်း၊ ချေးငွေပေးအပ်မည့်ငွေအမျိုးအစားအတိုင်း ပစ္စည်းဝယ်ယူရေးစာချုပ်များချုပ်ဆိုခြင်း၊ ပြည်တွင်းငွေကြေးဈေးကွက်ဖွံ့ဖြိုးရေးအတွက် အဖက်ဖက်မှဝိုင်းဝန်းကူညီခြင်းနှင့် နိုင်ငံသုံးငွေကြေးတန်ဖိုးတည်ငြိမ်စေခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၆၀။ နိုင်ငံတော်၏ ဘတ်ဂျက်မှာ နှစ်စဉ်လိုငွေပေါ်ပေါက်လျက်ရှိပြီး သက်တမ်းစေ့ရောက်သည့် ပြည်တွင်းချေးငွေများ ပြန်လည်ရွေးနုတ်ပေးနိုင်ရန်အတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းချခြင်းကြောင့် ပြည်တွင်းကြွေးမြီလက်ကျန်မှာ တစ်နှစ်ထက်တစ်နှစ် များပြားလာမည်ဖြစ်ပါသည်။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကို လျော့ချနိုင်ရန်လျာထားချက်ဘောင်အတွင်း အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

နိဂုံး

၆၁။ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်အတွင်း ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာပါ အစိုးရကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံအတွက် ကြွေးမြီဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။ လာမည့်ဘဏ္ဍာနှစ်များတွင်လည်း နိုင်ငံတော်ကချမှတ်ထားသည့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် ကဏ္ဍအလိုက်၊ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးရယူခြင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူခြင်းဖြင့် လိုငွေဖြည့်ဆည်းခြင်းကို တဖြည်းဖြည်းလျော့ချသွားခြင်းနှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းကို လျာထားချက်ပြည့်မီစေရေး ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို ဆက်လက်

ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်ထောင်စုဌာန/ အဖွဲ့အစည်းများ၏ ငွေသားရရှိမှု၊ ပေးသွင်းမှု အခြေအနေသိရှိနိုင်ရန် ရေးဆွဲထားသည့် ငွေသားစီမံချက်များကို ပိုမိုတိကျမှန်ကန်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့ပါ၍ နိုင်ငံတကာအဆင့်မီခိုင်မာအားကောင်းသော ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်စေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

နှစ်အလိုက် ငွေကြေးအမျိုးအစားများ၏ ငွေလဲလှယ်နှုန်းများ

စဉ်	ငွေကြေးအမျိုးအစား	၃၁-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၉-၂၀၁၉
	<u>၁ ငွေကြေးလျှင်ညီမျှသောအမေရိကန်ဒေါ်လာ</u>			
၁။	Australian dollar (AUD)	၀.၇၆၉၄၀	၀.၇၂၂၂၀	၀.၆၇၄၉၀
၂။	Euro (EUR)	၁.၂၃၉၈၀	၁.၁၅၇၆၀	၁.၀၈၈၉၀
၃။	U.K. pound sterling (GBP)	၁.၄၁၄၃၀	၁.၃၀၄၁၀	၁.၂၃၀၁၀
၄။	Special Drawing Right (SDR)	၁.၄၅၇၅၇	၁.၃၉၅၂၅	၁.၃၆၃၃၁
	<u>၁ အမေရိကန်ဒေါ်လာလျှင်ညီမျှသောငွေကြေး</u>			
၅။	Canadian dollar (CAD)	၁.၂၉၀၂၀	၁.၂၉၇၅၀	၁.၃၂၄၃၀
၆။	Chinese yuan (CNY)	၆.၂၈၁၅၀	၆.၈၈၁၄၀	၇.၁၂၉၂၀
၇။	Danish krone (DKK)	၆.၀၁၀၁၀	၆.၄၄၁၃၀	၆.၈၅၆၆၀
၈။	Japanese yen (JPY)	၁၀၅.၄၈၀၀၀	၁၁၃.၄၇၀၀၀	၁၀၇.၉၅၀၀၀
၉။	Korean won (KRW)	၁,၀၇၂.၂၀၀၀၀	၁,၁၁၂.၇၀၀၀၀	၁,၂၀၁.၃၀၀၀၀
၁၀။	Norwegian krone (NOK)	၇.၇၇၇၃၀	၈.၁၇၇၇၀	၉.၀၈၇၄၀
၁၁။	Swedish krona (SEK)	၈.၂၆၆၆၀	၈.၈၅၇၃၀	၉.၈၀၄၇၀
၁၂။	Swiss franc (CHF)	၀.၉၅၁၄၀	၀.၉၇၆၄၀	၀.၉၉၅၃၅
၁၃။	Thai baht (THB)	၃၁.၂၀၆၀၀	၃၂.၃၈၂၀၀	၃၀.၅၇၅၀၀
၁၄။	Saudi Arabian riyal (SAR)	၃.၇၅၀၀၀	၃.၇၅၀၀၀	၃.၇၅၀၀၀

မှတ်ချက်။ <https://www.imf.org/> ဝက်ဘ်ဆိုက်မှ စာရင်းပိတ်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြစ်ပါသည်။

အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာပါ အချက်အလက်များနှင့်ပတ်သက်၍
အောက်ပါလိပ်စာသို့ စုံစမ်းနိုင်ပါသည်-

ရုံးလိပ်စာ: ရုံးအမှတ် (၃၄)၊ ကြွေးမြီမူဝါဒနှင့် ဆန်းစစ်ရေးဌာနစု၊ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ၊
ငွေတိုက်ဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ နေပြည်တော်။

ဖုန်းနံပါတ်: ၀၆၇-၃၄၁၀၁၇၁
၀၆၇-၃၄၁၀၁၇၂

ဤမဟာဗျူဟာကို အောက်ပါ website တွင်လည်း ကူးယူနိုင်ပါသည်-

Website: www.mopfi.gov.mm